

ENGLISH	TRANSLITERATION (TARGET LANGUAGE)
Your child is sick.	thin Kha ley phyar ney deh (သင့် ကလေး ဖျားနေတယ်)
Your child is hurt.	thin Kha ley naa ney deh (သင့် ကလေး နာနေတယ်)
We need to care for your child.	jandaw do thin Kha ley go jee sho pho lo ah paa deh (ကျွန်တော် တို့ သင့်ကလေးကို ကြည့်ရှုဖို့ လိုအပ်ပါတယ်)
You need to let us keep your child here.	jandaw do thin Kha ley go Khaw tar pho lo ah paa deh (ကျွန်တော် တို့ သင့်ကလေးကို ခေါ်ထားဖို့ လိုအပ်ပါတယ်)
You may stay with your child.	thin leh Kha ley neh a too ney lo ya ba deh (သင်လဲ ကလေးနဲ့အတူ နေလို့ရပါတယ်)
Let us examine your child in private.	jandaw do thin Kha ley go thee thant sit sey ja ya awn (ကျွန်တော် တို့ သင့်ကလေးကို သီးသန့် စစ်ဆေးကြရအောင်)
Your child will get better soon.	thin Kha ley ma jaa mee ney kawn laa hma ba (သင့်ကလေး မကြာမီ နေကောင်းလာမှာပါ)
This medicine will help your child.	dee sey ga thin Kha ley ney kawn laa pho a tawk a ko pyoo ba meh (ဒီဆေးက သင့်ကလေး နေကောင်းလာဖို့ အထောက်အကူ ပြုပါမယ်)
Did your child eat today?	thin Kha ley dee ney a saa sar yeh lar? (သင့်ကလေး ဒီနေ့ အစားစားခဲ့လား?)
Did your child eat yesterday?	thin Kha ley ma ney ga a saa sar yeh lar? (သင့်ကလေး မနေ့က အစားစားခဲ့လား?)
Has your child passed urine today?	thin Kha ley dee ney see thwar yeh lar? (သင့်ကလေး ဒီနေ့ ဆီးသွားခဲ့လား?)

Has your child passed any stool today?	thin Kha ley dee ney won thwar yeh lar? (သင့်ကလေး ဒီနေ့ ဝမ်းသွားရဲ့လား?)
Did your child pass any stool yesterday?	thin Kha ley ma ney ga won thwar yeh lar? (သင့်ကလေး မနေ့က ဝမ်းသွားရဲ့လား?)
Has your child had any diarrhea?	thin Kha ley won yaw ga phyt ney lar? (သင့်ကလေး ဝမ်းရောဂါ ဖြစ်နေလား?)
Has your child been vomiting?	thin Kha ley an ney lar? (သင့်ကလေး အန်နေလား?)
Your child looks healthy.	thin Kha ley jee ya daa jan maa ba deh (သင့်ကလေး ကြည့်ရတာ ကျမ်းမာပါတယ်)
Your child will be fine.	thin Kha ley kawn thwar hma ba (သင့်ကလေး ကောင်းသွားမှာပါ)
Your child will be ill for a long time.	thin Kha ley ney ma kawn phyt daa jaa layt meh (သင့်ကလေး နေမကောင်းဖြစ်တာ ကြာလိမ့်မယ်)
This illness will pass slowly, but your child's health will return completely.	dee lo ney ma kawn phyt daa ta phyeh phyeh kawn thwar pyee nawk thin Kha ley pyan ney kawn laa hma ba (ဒီလို နေမကောင်းဖြစ်တာ တဖြည်းဖြည်း ကောင်းသွားပြီးနောက် သင့်ကလေး ပြန်နေကောင်း လာ မှာပါ)
Feed the child small portions every few hours.	Kha ley go a saa neh neh neh a jayn myar myar jwey ba (ကလေးကို အစာ နည်းနည်း နဲ့ အကြိမ် များများ ကျွေးပါ)
Help your child drink this every few hours.	thin Kha ley yey go a jayn myar myar thawk pey yin kawn laa pho a tawk a ko pyoo ba deh (သင့်ကလေး ရေကို အကြိမ်များများ သောက်ပေး ရင် ကောင်းလာဖို့ အထောက်အကူ ပြုပါတယ်)
Feed this medicine to your child every four hours.	thin Kha ley go ley naa yee ta jayn dee sey taayt ba (သင့်ကလေးကို လေးနာရီ တကြိမ် ဒီဆေး တိုက်ပါ)
Allow your child to sleep.	thin Kha ley go pey ayt ba (သင့်ကလေးကို ပေးအိပ်ပါ)

<p>You need to sleep as much as the child does.</p>	<p>Kha ley ayt naayn ta lawk go pey ayt pho lo ba deh</p> <p>(ကလေး အိပ်နိုင်သလောက်ကို ပေးအိပ် ဖို့လိုပါတယ်)</p>
<p>Bring your child back here tomorrow.</p>	<p>thin Kha ley go ma nek phan dee go pyan Khaw laa ba</p> <p>(သင့်ကလေးကို မနက်ဖန် ဒီကို ပြန်ခေါ်လာပါ)</p>
<p>Bring your child back if there is no improvement by tomorrow.</p>	<p>ma nek phan hma thayt ma kawn tey yin dee go pyan Khaw laa ba</p> <p>(မနက်ဖန်မှ သိပ်မကောင်းသေးရင် ဒီကို ပြန်ခေါ် လာပါ)</p>
<p>We will continue to follow the health of your child with you.</p>	<p>jandaw do thin Kha ley jan ma yey a twek sek pyee jee thwar ba meh</p> <p>(ကျွန်တော် တို့ သင့်ကလေး ကျမ်းမာရေး အတွက် ဆက်ပြီး ကြည့်သွားပါမယ်)</p>